

၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(၀၀)-၀၆-၀၂

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ အရ ဝင်ငွေခွန်ပြန်အမ်းငွေတောင်းခံခြင်းအတွက် လျှောက်လွှာ

ရက်စွဲ၊ -----

သို့

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

ကျွန်တော်/ကျွန်မ၏----- လုပ်ငန်း/ ကုမ္ပဏီ/ အဖွဲ့အစည်း၊ အခွန်ထမ်းမှတ်ပုံတင်
အမှတ် ----- သည် -

- ☐ အခွန်စည်းကြပ်မှုအကြောင်းကြားစာအရ ပြန်အမ်းငွေပေါ်ပေါက်ပါသဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃၊ ပုဒ်မခွဲ(က) ပါ ပြဋ္ဌာန်းချက်အတိုင်း ခုနှစ်ပြီးနောက် ကျန်ရှိသည့်ပြန်အမ်းငွေအား ထုတ်ပေးပါရန် လျှောက်ထားတောင်းခံအပ်ပါသည်။
- ☐ အကောက်ခွန်ဦးစီးဌာနသို့ ပိုမိုပေးဆောင်ခြင်း (သို့မဟုတ်) မှားယွင်းပေးသွင်းခြင်းအတွက် အထောက်အထားပူးတွဲလျက် ပြန်အမ်းငွေအား ထုတ်ပေးပါရန် လျှောက်ထားတောင်းခံအပ်ပါသည်။
- ☐ အခွန်ကင်းလွတ်ခွင့်ရရှိသည့်အတွက် အထောက်အထားပူးတွဲလျက် ပြန်အမ်းငွေအား ထုတ်ပေးပါရန် လျှောက်ထားတောင်းခံအပ်ပါသည်။

လက်မှတ် -----

အမည် -----

တာဝန် -----

ဖုန်း၊ e-mail၊ လိပ်စာ -----

ကုမ္ပဏီ
တံဆိပ်

ရုံးတံဆိပ်

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ထမ်း ----- အတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၃ အရ (- - ၂၀) မှ (- - ၂၀)
အထိ အခွန်ကာလအတွက် ဝင်ငွေခွန်ပြန်အမ်းငွေတောင်းခံခြင်းအတွက် လျှောက်လွှာ (၁) စောင်ကို ဦး/ဒေါ် -----ထံမှ
လက်ခံရရှိပါသည်။ ဝင်စာမှတ်ပုံတင်အမှတ် ----- ဖြင့် မှတ်ပုံတင်ပြီးဖြစ်ပါသည်။

လက်မှတ် -----

အမည် -----

ရာထူး -----

-----ရုံး

ရက်စွဲ၊ -----